

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇွန်လ အတွင်း

အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ

နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် ကျား (၃၉၇၁) ဦး၊ မ (၅၅၉၁)ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်စုစုပေါင်း(၉၅၆၂) ဦး ချုပ်ဆိုခဲ့ပါသည်။ အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှုများကိုညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ခုနှစ် ဇွန်လ အတွင်း လက်ခံရရှိမှု (၈၃) မှုတွင် ကျေအေးမှု (၁၄) မှု၊ လွှဲပြောင်းမှု (၈) မှု ပိတ်သိမ်းမှု(၈) မှုနှင့်ငွေကြေးအကျိုးခံစားခွင့် (၅၃)မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၁၃၂ ဦးအားငွေကျပ် ၇၁,၃၁၅,၄၆၉ ကိုခံစားခွင့်ရရှိစေခဲ့ပါသည်။ ကျွမ်းကျင်လုပ်သားများရရှိစေရန်လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက်ကျွမ်းကျင်လုပ်သားများအားကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခြင်းများအနေဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်-

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ၂၀၁၉ ခုနှစ် ဇွန်လ အတွင်းဖွင့်လှစ်ခဲ့သော

သင်တန်းများစာရင်း

စဉ်	သင်တန်းအမည်	သင်တန်းကာလ	သင်တန်းသားဦးရေ		
			ကျား	မ	ပေါင်း
၁။	လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း	၃၁-၅-၁၉မှ ၅- ၇-၁၉အထိ	၃၂	-	၃၂
၂။	လျှပ်စစ်သင်တန်း	၃၁-၅-၁၉မှ ၅- ၇-၁၉အထိ	၂၆	၆	၃၂
၃။	Assessor Methodology Training	၃-၆-၁၉မှ ၇-၆-၁၉အထိ	၁၁	၂၄	၃၅

စဉ်	သင်တန်းအမည်	သင်တန်းကာလ	သင်တန်းသားဦးရေ		
			ကျား	မ	ပေါင်း
၄။	Inspector Training	၁၉-၆-၁၉မှ ၂၁-၆-၁၉အထိ	၁၂	၇	၁၉
၅။	ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်သင် တန်း(မြောက်ဒဂုံ)	၂၆-၅-၁၉မှ ၂၈-၆-၁၉အထိ	၄,၁၇၇	၉၀၂	၅,၀၇၉
၆။	ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်သင် တန်း(မန္တလေး)	၃-၆-၁၉မှ ၃၀-၆-၁၉အထိ	၂,၇၈၇	၇၆၀	၃,၅၄၇
စုစုပေါင်း			၇,၀၄၅	၁,၆၆၉	၈,၇၁၄

၂၀၁၉ခုနှစ်၊ ဇွန်လအတွင်း ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းဇယား

စဉ်	အလုပ်အကိုင်အမည်	အဆင့်	ဖြေဆိုသူ			အောင်မြင်သူ		
			ကျား	မ	ပေါင်း	ကျား	မ	ပေါင်း
၁။	Hydraulic Excavator	Level-1	၁၀	-	၁၀	၁၀	-	၁၀
၂။	Garment	Level-1	၅	၄၈	၅၃	၅	၄၆	၅၁
၃။	Electrician	Level-1	၃၉	၁	၄၀	၃၇	၁	၃၈
၄။	Motorized Farm	Level-1	၃၀	-	၃၀	၃၀	-	၃၀
၅။	Cabinet Maker	Level-1	၁၅	၁	၁၆	၁၅	၁	၁၆
စုစုပေါင်း			၉၉	၅၀	၁၄၉	၉၇	၄၈	၁၄၅

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင်ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၂၄၀၀၀ ကျော် ကိုခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန် အတွက်မြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/

အလုပ်ရုံ (၉၈၇) ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၂၁) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် ခုံသမာဓိအဖွဲ့တွင် (၁)မှု နှင့် ခုံသမာဓိ ကောင်စီတွင် (၁)မှု ကိုဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျိုးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများ အား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် အကျိုးခံစားခွင့်ပေး ခဲ့ပြီး အာမခံအလုပ်သမား ၁၁၅၂ ဦး အတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သိန်း ၁၁၀၀ ကျော် ပြန်လည် ထုတ်ပေးခဲ့ပါသည်။

အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ်၊ ဇွန်လ အတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများ နှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဆေးဝါးကုသပေးမှုအခြေအနေ

စဉ်	အကြောင်းအရာ	ဆေးကုသပေးမှုဦးရေ
က	အလုပ်သမားဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ ၁၀၀၀၁ ဦး ၊ အတွင်းလူနာ ၇၃၂ ဦး)	၁၀၇၃၃ ဦး
ခ	လူမှုဖူလုံရေးဆေးခန်း(၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၇)ခန်းနှင့် လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း(၄)ခန်း နှင့် PPS စနစ်ဖြင့်စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း (၇)ခန်းတို့မှ ဆေးကုသပေးမှု	၉၆၆၇၂ ဦး
ဂ	အလုပ်သမားဆေးရုံကြီး (၃)ရုံ မှ ဆရာဝန်များကွင်းဆင်းဆေးကုသပေးမှု (၃)ကြိမ်	၂၀၉၀ ဦး
ဃ	လူမှုဖူလုံရေးဆေးခန်းများမှ ဆရာဝန်များကွင်းဆင်းဆေးကုသမှု (၈၂)ကြိမ်	၁၄၉၇ ဦး

